

遇见, 碰见

ကြိမ်ဖန်များစွာ ကဝါ <kyein phan mya: zwa> 多次: ~ သွားခဲ့၏။ 去过多次。

ကြိမ်မီးအုံး ကါ <kyein mi: on:> 长时间经受熬煎 (心情痛苦、忧伤、悲愤): စိတ်ထဲတွင် ~ သလိုခဲစားနေရ၏။ 心里经受着长时间苦痛的煎熬。

ကြိမ်မြောက် မါ <kyein myaut> 第……次, 第……届: ၁၀ ~ ညီလာခံ 第十次大会

ကြိမ်ရေ နါ <kyein yei> 次数: အများ ~ လျော့လာသည်။ 犯错的次数减少了。

ကြိမ်ရိုင် နါ <kyein yain> 藤围席, 藤围子

ကြိမ်လုံး နါ <kyein lon:> 藤鞭

ကြိမ်လုံးပြစ် နါ <kyein lon: pyit> = ကြိမ်ဒဏ်

ကြိမ်အပ် နါ <kyein at> (织网等用的) 藤针

ကြိမ်း ကါ <kyein:> ①斥责, 训斥: အဖေကသားကို ~ နေသည်။ 父亲正在训斥儿子。②吹嘘, 大吹大擂, 口吐狂言 ③威胁, 恐吓

ကြိမ်းကြိမ်းထ ကါ <kyein: gyein: hta'> (古) 猖獗, 叛乱

ကြိမ်းခတ် ကါ <kyein: khat> ①歌唱 ②打雷

ကြိမ်းချွတ် ကါ <kyein: khyut> = ကြိမ်းခတ်

ကြိမ်းပ ကါ <kyein: ba'> 自我吹嘘, 自夸: သူ့ကိုယ်သူ့အတော်ဆုံးလို ~ နေတယ်။ 自夸最聪明。

ကြိမ်းမောင်း ကါ <kyein: maun:> 申斥, 恐吓: ပြင်းပြင်းထန်ထန် ~ သည်။ 严厉申斥。

ကြိမ်းဝါး ကါ <kyein: wa:> ①威吓, 威胁, 恫吓: ②自我吹嘘, 自夸

ကြိမ်းဝဲ ကါ <kyein: hwe:> (诗) 威吓, 威胁, 恫吓

ကြယ် နါ <kye> ①【天】星, 恒星: ~ စု 群星 / ~ အမှတ် 星号 • ②星状物 ③明星 (指演员等)

ကြယ်ကြွေ ကါ <kye khwei> 【天】陨石墮下, 星陨落

ကြယ်ခွပ် ကါ <kye khut> (迷信) 两星相克

ကြယ်ငါး နါ <kye nga:> 【动】海星 (starfish)

ကြယ်စေ့ နါ <kye zi'> 纽扣, 扣子

ကြယ်တံခွန် နါ <kye d-gun> 【天】慧星, 扫帚星

ကြယ်တံခွန်ခိုး နါ <kye d-gun kho:> 【天】慧星光, 慧发

ကြယ်တံခွန်ခေါင်း နါ <kye d-gun gaun:> 【天】慧星核

ကြယ်တံခွန်ပန်း နါ <kye d-gun pan:> 【植】矮百合 (Blazing star)

ကြယ်တံမြက်စည်း နါ <kye d-byet si:> = ကြယ်တံခွန်

ကြယ်ခွေးဖော် နါ <kye dwei: baw> 【天】联星, 双星

ကြယ်နဂါး နါ <kye n-ga:> 【天】天蝎座

ကြယ်နီ နါ <kye ni> ①【天】金星, 启明星 ②红星

ကြယ်ပတ္တမြား နါ <kye b-d-mya:> 【天】白羊官星座

ကြယ်ပျံ I နါ <kye byan> 【天】流星, (流星的) 曳光

②闪电 II ကါ <kye byan> 星陨落

ကြယ်ပြာပန်း နါ <kyi bya ban:/kye bya ban:> 【植】开蓝色星形花的一种植物

ကြယ်ပွင့် နါ <kye bwin'> 星状物(可做装饰)

ကြယ်မိကျောင်း နါ <kye mi' gyaun:> 【天】北斗七星

ကြယ်မြွှာပူး နါ <kye hmwa bu:> = ကြယ်ခွေးဖော်

ကြယ်ရံနိုင် နါ <kye yan nain ngan/kye yan nain gan> 卫星国

ကြယ်ရံမြို့ နါ <kye yan myo'> 卫星城

ကြယ်ရက် နါ <kye yet> 【天】恒星日

ကြယ်လောင်း နါ <kye laun:> 【天】星云

ကြယ်သီး နါ <kye dhi:/kyi dhi:> 扣子: ~ တွင်း 扣鼻儿, 纽袷儿 / ~ ပေါက် 扣眼儿 / နှိုပ် ~ 子母扣, 按扣

ကြယ်သီးတံ နါ <kye dhi: dan> 布纽

ကြယ်သီးတပ် ကါ <kye dhi: tat/kyi dhi: tat> 钉扣子

ကြယ်အုပ်ဆောင်း နါ <kye out hsaun:> 【天】毕宿

ကြယ်ပွါ နါ <kye out ba/kye u' ba> 陨石, 流星

ကွာ I ကါ <kwa'> ①弯着腰, 屈着身子: ကိုယ်ကိုညွတ် ~ ရှုံ 屈着身子 ②叉开两腿(像罗圈腿): လှဝဲကြီးလမ်းကြာကြာ ရှောက်ရလိုပေါင် ~ နေပီ။ 大胖子路走多了, 两条腿累得像罗圈腿了。II နဝါ <kwa'> 罗圈腿: ပု ~ လူ 罗圈腿的人 III ဝါ <kwa'> ①长辈对晚辈或同辈男子间用, 表示亲热、肯定的语气, 可用于名词、动词或句子之后, ဟေ့မောင်တင်လုပ်ပေး ~ ။ 喂, 貌丁, 加油干哪! / ဦးတင့်ဆိုတာငါ ~ ။ 我就是吴丁。/ ဒါမင်းဥစ္စာ ~ ။ 这是你的东西。/ ဟုတ်တာပေါ့ ~ ။ 当然是呀! ②用于名词后表夸奖: မောင်သန်း ~ ။ 好哇, 貌丹! / ဇေယျာကြီး ~ ရှမ်းပေး။ 驾! (吆喝牲口)

ကွာရိုးကွရို ကဝါ <kwa' yi: kwa' yo> (古) 矮小

ကွာ I ကါ <kwa> ①脱落, 剥落: အနားပေး ~ ကျသည်။ 伤疤掉了。②有缝隙, 空隙, 有距离, 离开: အိမ်နဲ့ကျောင်းနဲ့ ဘယ်လောက် ~ သလဲ။ 家离学校多远! / စားပွဲနဲ့ရံ ~ နေတယ်။ 桌子不挨着墙。③离婚: သူတို့လင်မယား ~ ကြပြီ။ 他们夫妻离婚了。④不同, 差别, 差异: လုပ်ပုံချင်းသိပ်မ ~ သူး။ 做法差不多。II ဝါ <kwa> 长辈对幼辈或平辈之间用, 有时表示劝导或不耐烦的语气: သူပြောတာ မှန်ပါတယ် ~ ။ 他说的对呀! / ဒီလိုမလုပ်ပါနဲ့ ~ ။ 别这样做!

ကွာကင်း ကါ <kwa kin:> 分离, 分开, 离开: စောင်းသမားသည် စောင်းနှင့်(ဂ)ရက် ~ လျှင်လက်ပျက်သည်။ 弯琴手七天不摸琴, 手就生了。/ အပင်သည်နေရောင်ခြည်နှင့် ~ လျှင်သန်မည်မဟုတ်။ 植物离开阳光长不壮。

ကွာခိုး နဝါ <kwa kho:> (诗) 远

ကွာခြား ကါ <kwa khya:> ①不同, 区别, 差异: ~ သောအ